

အေဒေးသတ် ကဲ <a- ei: that> = အခါးသတ်
 အော့ နဲ့ <a- o> 结过婚的女人, 非处女
 အော့အာမင်း နဲ့ <a- o a- min:> 旧的东西: သူ၏အဝတ်အစား တွေဟာ ~ ချဉ်ပဲ။ 他的衣服都是旧的。
 အော်အောင်ကို နဲ့ <a-aw a- ngaut> 呵斥, 呵叱
 အော့ နဲ့ <a- on> ①建筑物, 结构物, 动物的巢穴 ②群
 အော့အာသိုက် နဲ့ <a- on a- thait> = အော့အာအဖွံ့
 အောက် နဲ့ <a- et> 裂痕, 裂口, 裂缝: မှန်မှာ ~ ပါတယ်။ 玻璃有裂纹。
 အောက်အား နဲ့ <a- et a- kwe:> 裂缝, 裂纹
 အော်အား နဲ့ <a- aun> 成功, 丰收, 胜利; 及格: စာမေးပွဲ ~ နည်းတယ်။ 考试很少及格。/ ဓမ္မီး ~ နည်းတယ်။ 稻子很少丰收。
 အော်ပိုး နဲ့ <a- eit> 睡觉, 睡眠: ~ ကိုယ်သည်။ 贪睡。
 အော်ပိုးကြိုး ကဲ <a- eit kyi:> 沉睡, 睡眠时间过长
 အော်ပိုးကြုံး ကဲ <a- eit kyu:> 睡过头
 အော်ပိုးကြိုး ကဲ <a- eit kyan:> 睡觉不稳定
 အော်ပိုးဆိုး ကဲ <a- eit hso:> 睡觉不老实
 အော်ပိုးဆတ် ကဲ <a- eit hsat> 惊醒, 睡觉轻: သူအော်ပိုးဆတ် တာပဲ။ သူအော်ပိုးဆတ်ထောက်သွားတာတောင်းနဲ့တတ်တယ်။ 他睡觉很轻, 跺着脚走到他跟前也会醒。
 အော်ပိုးပိုး ကဲ <a- eit pout> = အော်ပိုးကြိုး
 အော်ပျော် ကဲ <a- eit pyet> 没睡好, 失眠
 အော်ပျော်ခုံး ကဲ <a- eit pyet khan> 熬夜
 အော်ပျော်အစားပျော် ကဲ <a- eit pyet a- sa: byet> 睡不着吃不好: ~ ဖြစ်နေတယ်။ 食不甘味, 卧不安席。
 အော်အနေ ကဲ <a- eit a- nei> 睡眠: ~ ကိုယ်ခြောင်း ~ ချိုး ဖုံးချော်သည်။ 二段词的第二段叫下阙。
 အော်ကာရ် နဲ့ <a- out ka yan> 二段诗或四段诗词中下阙用的韵(与上阙相押)
 အော်ပိုး နဲ့ <a- out pait> 二段诗词的下阙
 အော်လိုက်အစုတိုး ကဲ <a- out lait a-su' lait> 成群结队
 အော်အချုပ် နဲ့ <a- out a-khyout> 管理, 统治, 管辖, 统帅
 အော်အထိန်း နဲ့ <a- out a- htein:> 护卫, 保护, 监护: 护卫者, 监护人
 အော်အသင်း နဲ့ <a- out a-thin:> 一群, 团体
 အောင်း နဲ့ <a- an:> 找还的另钱, 找的钱
 အော် နဲ့ <a- ein> 鞘, 外壳: သနလျက်ကို ~ မှန်တိုက်သည်။ 从剑鞘中拔出了短剑。
 အော့ နဲ့ <a- u'> ①卵, 蛋 ③块茎
 အော့ နဲ့ <a-u> ①中心物, 树心 ②建筑物, 结合体

အော့ နဲ့ <a- u:> (合)开端, 开头
 အော့အေး ကဲ <a- u: zon:> 最先
 အော့တည် ကဲ <a- u: ti> 作开端
 အော့ထား ကဲ <a- u: hta:> 放在首位
 အော့ပိုး နဲ့ <a- u: bain:> 初期
 အော့အစား နဲ့ <a-u: a-sa:> 开场, 开头, 开端, 开始, 起始, 原先
 အော့အထိပ် နဲ့ <a- u: a- hteit> 首位
 အော့အဖျား နဲ့ <a- u: a- phya:> 最先出现事物, 开端
 အော့အမြတ် နဲ့ <a- u: a- myat> = အထွတ်အမြတ်
 အာ I ကဲ <a> ①(鸟鸦)呱呱地叫: ကြီး ~ သည်။ 乌鸦叫。②(俚)夸夸其谈, 话讲得过多: သွားစမ်းပါကွားဒီလားပြီး ~ မေန့်။ 你走吧! 别在这儿瞎吹牛。③受到众人指责: ကျောင်းသွေ့ကျောင်းသားတော့ရှိပိုး ~ တာကိုခံရတယ်။ 受到学生的齐声指责。④(果实、花蕾等)绽开, 裂开: အော်အာသိုက် ~ ဖြော်။ 番荔枝果都已裂开了。II နဲ့ <a> ①缅文元音之一 ②口腔: ကျြား ~ ခြောက်သွားပြီး 我嗓子都干了。③言语: နှုတ် ~ ကြမ်းသည်။ 说话粗鲁。
 အာက နဲ့ <a ga> = အာဂါ
 အာကရပ်ပါကရံ နဲ့ <a g- ran pa g- ran> 无用之物, 没价值的东西: ~ ပြောတယ်။ 说废话, 说敷衍的话。
 အာကလိအောက် ကဲ <a ka' li' aut> = အောက်ကလိအာ
 အာကာ I နဲ့ <a ka> [巴] ①天空, 太空 ②空间 II ကဲ <a ga> = အာဂါ
 အာကာပြင် နဲ့ <a ka byin> 空间
 အာကာသောင် နဲ့ <a ka wei hin> 天空, 空间
 အာကာသ နဲ့ <a ka tha:> ①天空, 太空: ~ နှုံးယူ 宇宙火箭 / ~ ယာဉ် 宇宙飞船 / ~ ယာဉ်မှု 宇航员 / ~ ဘုရားကောင်း 宇航员, 太空探险者 ②空间 ③(体内的)空隙, 缝隙, 孔 ④佛经论藏中的所谓间隔
 အာကာသိုး နဲ့ <a ka th-zo:> 天神
 အာကာသပွဲ့ ကဲ <a ka tha' pwin:> 缅医谓人体内通气: အာကာသသပွဲ့၌ချော်ပြုသည်။ 体内不通气, 汗发不出来。
 အာကိယန်ကုတ် နဲ့ <a ki yan kat> [英·缅Archaeon + ကုတ်]
 【地】太古代
 အာကုန်သဲ့ နဲ့ <a kat d-na' that ti'> 【物】引力
 အာကျော် I ကဲ <a kye> ①嗓门大 ②泼辣 II နဲ့ <a gye> 噪门大又话多的人
 အာကျော်ပါကျော် ကဲ <a gye pa gye> 高声地
 အာကျော်: I ကဲ <a kyan:> 说话粗野 II နဲ့ <a gyan:> 说话粗野的人
 အာကဲ ကဲ <a kwe:> 裂开, 张开
 အာခေါ်သာ် ကဲ <a kh-laut> 咳口: ~ ဆေးရည် 咳口剂, 咳口药水